

Burmese

ဒုက္ခသည်များနှင့် နိုင်ငံရေးခိုလှုံ့ခွင့်
တောင်းခံသူများအတွက် သူငယ်တန်း
စောလျင်စွာ စတင်ခြင်းအစီအစဉ်
(Early Start Kindergarten)



အဘယ့်ကြောင့် သူငယ်တန်းက အရေးကြီးသလဲ။

သူငယ်တန်းသည် ကလေးများ၏ ကျောင်းသားဘဝနှင့် ပြင်ပဘဝတစ်သက်တာ အောင်မြင်ရေးအတွက် ပြင်ဆင်ရာတွင် အထောက်အကူပြုသည်။ သူငယ်တန်းတွင် ကလေးများသည် ကစားရင်း ဘာသာစကား၊ နံပါတ်များနှင့် ပုံစံများကို လေ့လာသင်ယူကြသည်။ သူတို့သည် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံခြင်း၊ ဝေမျှခြင်း၊ နားထောင်ခြင်းနှင့် စိတ်ခံစားချက်များအား စီမံခြင်းတို့ကိုလည်း သင်ယူကြရသည်။ ဆရာများသည် ကလေးများအား စူးစမ်းလိုစိတ်၊ ဖန်တီးနိုင်စွမ်းနှင့် သင်ယူမှုအပေါ် ယုံကြည်မှုရှိလာစေရန် ကူညီပေးပါသည်။ လေ့လာတွေ့ရှိချက်များအရ သူငယ်တန်း နှစ်နှစ်ထားခြင်းသည် တစ်နှစ်ထက် ပိုကောင်းသည်ကို တွေ့ရသည်။

သူငယ်တန်း စောလျင်စွာ စတင်ခြင်း (Early Start Kindergarten) ဆိုတာဘာလဲ။

သူငယ်တန်း စောလျင်စွာ စတင်ခြင်းအစီအစဉ် (Early Start Kindergarten) သည် ဒုက္ခသည်များနှင့် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများအတွက် တစ်ပတ်လျှင် 15 နာရီ အခမဲ့ဖြင့် သို့မဟုတ် တန်ဖိုးနည်းဖြင့် သူငယ်တန်း သင်ကြားပေးနေသည်။

သူငယ်တန်း စောလျင်စွာ စတင်ခြင်းအစီအစဉ် (Early Start Kindergarten) အတွက် လျှောက်ထားမှုများကို သူငယ်တန်းကျောင်းသားက ပြုလုပ်ရမည်။

သူငယ်တန်း စောလျင်စွာ စတင်ခြင်းအစီအစဉ် (Early Start Kindergarten) အတွက် ခွင့်ပြုချက်ကို သူငယ်တန်းကျောင်းသားသို့ တိုက်ရိုက် ပေးအပ်ပါသည်။

ကျွန်ုပ်၏ ကလေးသည် အရည်အချင်းပြည့်မီသလား။

အကယ်၍ သင် သို့မဟုတ် သင့်ကလေးသည် ဖော်ပြပါအတိုင်းဆိုပါက အရည်အချင်းပြည့်မီပါသည်-

- ဒုက္ခသည် သို့မဟုတ် လူသားချင်းစာနာထောက်ထားမှု ဗီဇာရှိသူ သို့မဟုတ်
- ဒုက္ခသည် သို့မဟုတ် လူသားချင်းစာနာထောက်ထားမှု ဗီဇာ လျှောက်ထားဆဲဖြစ်သူ သို့မဟုတ်
- သက်တမ်းရှိ သို့မဟုတ် သက်တမ်းကုန် ImmiCard ရှိသူ။

ထိုသို့မဟုတ်ပါကလည်း သင် သို့မဟုတ် သင်၏ကလေးသည် ဒုက္ခသည် သို့မဟုတ် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူဖြစ်ခဲ့လျှင် သို့မဟုတ် အလားတူ ကိစ္စရပ်များရှိခဲ့လျှင် သင့်ကလေးသည် အရည်အချင်း ပြည့်မီနိုင်ပါသေးသည်။

ကင်းလွတ်ခွင့်နှင့် ပတ်သက်၍ သင်၏ဒေသတွင်း ပညာရေးနှင့် လေ့ကျင့်ရေးဌာနရုံးသို့ ဆက်သွယ်ပါ။ သင့်ကို ကူညီပေးနေသော မည်သည့်ပညာရှင်ကိုမဆိုလည်း သင့်အတွက် ဌာနကို ဆက်သွယ်ပေးရန် တောင်းဆိုနိုင်သည်။





ကျွန်ုပ်ကလေးကို မည်သို့အပ်နှံရမလဲ။

သူငယ်တန်း အစီအစဉ်အားလုံးတွင် စောလျင်စွာ စတင်ခြင်းအစီအစဉ် (Early Start Kindergarten) ကို အရည်အချင်းပြည့်မီသော ဆရာဖြင့် သင်ကြားနိုင်မည် ဖြစ်သည်။ သင့်အနီးအနား သို့မဟုတ် သင့်နေထိုင်ရာ ဒေသန္တရအုပ်ချုပ်ရေးအနီးအနားတွင် သူငယ်တန်း အစီအစဉ်သို့ ဆက်သွယ်ခြင်းဖြင့် သင့်ကလေးကို အပ်နှံနိုင်ပါသည်။

စကားပြန်လိုအပ်ပါက သူငယ်တန်း အစီအစဉ်သို့ ပြောပြပါ။ ၎င်းတို့သည် တယ်လီဖုန်းဖြင့် စကားပြန်ဝန်ဆောင်မှုကို အခမဲ့ အသုံးပြုနိုင်ပါသည်။

အပ်နှံရန် အကူအညီလိုအပ်ပါက ပညာရေးနှင့် လေ့ကျင့်ရေး ဌာနကို မေးမြန်းပါ သို့မဟုတ် သင့်ကို ကူညီပေးနေသည့် ကျွမ်းကျင်သူ တစ်ယောက်ယောက်ကို မေးမြန်းပါ။ ဥပမာ-

- အကူအညီပေးသည့် ဝန်ထမ်း
- ပူးပေါင်းဆက်ဆံရေး ဝန်ထမ်း
- မိခင်နှင့်ကလေး ကျန်းမာရေးသူနာပြု
- အကူအညီပေးနေသော ကစားကျောင်း ပံ့ပိုးသူ။

ကျွန်ုပ်၏ ကလေးသည် လေးနှစ်အရွယ် သူငယ်တန်းသို့ တက်သင့်ပါသလား။

တက်သင့်ပါသည်။ သူငယ်တန်း စောလျင်စွာ စတင်ခြင်းအစီအစဉ် (Early Start Kindergarten) ပြီးသည့်နောက် သင့်ကလေးသည် အခမဲ့ သို့မဟုတ် တန်ဖိုးနည်း သူငယ်တန်းကို တက်ရောက်ရန် အရည်အချင်း ပြည့်မီသည်။ ၎င်းက သူတို့၏ အားသာချက်များကို ဆက်ပြီးတည်ဆောက်နိုင်ရန် ကူညီပေးပါလိမ့်မည်။



သူငယ်တန်း စောလျင်စွာ စတင်ခြင်းအစီအစဉ် (Early Start Kindergarten) နှင့် ပတ်သက်သော နောက်ထပ်အချက်အလက်များကို မည်သည့်နေရာတွင် ရှာနိုင်မည်နည်း။

- education.vic.gov.au သို့ သွားပြီး သူငယ်တန်း စောလျင်စွာ စတင်ခြင်းအစီအစဉ် (Early Start Kindergarten) ကို ရှာဖွေပါ သို့မဟုတ်
- သင်၏ ပညာရေးနှင့် လေ့ကျင့်ရေးဌာန ဒေသန္တရရုံးသို့ ဖုန်းဆက်ပါ။

ဒေသန္တရရုံးထံ ဆက်သွယ်ရန် အချက်အလက်များ

ဒေသန္တရရုံး	တည်နေရာ
ဗစ်တိုးရီးယားပြည်နယ် အရှေ့မြောက်ပိုင်း 1300 333 231	Benalla Wodonga Wangaratta Seymour Shepparton Glen Waverley
ဗစ်တိုးရီးယားပြည်နယ် အနောက်မြောက်ပိုင်း 1300 338 691	Bendigo Mildura Swan Hill Coburg Greensborough
ဗစ်တိုးရီးယားပြည်နယ် အရှေ့တောင်ပိုင်း 1300 338 738	Moe Leongatha Warragul Sale Cheltenham Frankston Dandenong
ဗစ်တိုးရီးယားပြည်နယ် အနောက်တောင်ပိုင်း 1300 333 232	Ararat Ballarat Geelong Horsham Warrnambool Footscray Keilor

သင့်ဘာသာစကားဖြင့် အကူအညီရယူရန်-

- အမျိုးသား ဘာသာပြန်နှင့် စကားပြန် ဝန်ဆောင်မှုကို 131 450 တွင် ခေါ်ဆိုပါ
- သင့်ဒေသအတွက် နံပါတ်ကို ခေါ်ဆိုပေးရန် စကားပြန်ကို ပြောပါ (အထက်တွင် ကြည့်ရန်)
- စကားပြန်သည် ဖုန်းကိုင်ထားပြီး ဘာသာပြန်ပေးပါလိမ့်မည်

